

Siwa Budha
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali



3
1
A

Handwritten text in Balinese script on the palm leaf, consisting of two columns of text.

Siwa Budha
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

၇
 1
 B

၈ နိဂါဗ္ဗိယံ နိဂါဗ္ဗိယံ နိဂါဗ္ဗိယံ နိဂါဗ္ဗိယံ နိဂါဗ္ဗိယံ
 နိဂါဗ္ဗိယံ နိဂါဗ္ဗိယံ နိဂါဗ္ဗိယံ နိဂါဗ္ဗိယံ နိဂါဗ္ဗိယံ
 နိဂါဗ္ဗိယံ နိဂါဗ္ဗိယံ နိဂါဗ္ဗိယံ နိဂါဗ္ဗိယံ နိဂါဗ္ဗိယံ
 နိဂါဗ္ဗိယံ နိဂါဗ္ဗိယံ နိဂါဗ္ဗိယံ နိဂါဗ္ဗိယံ နိဂါဗ္ဗိယံ

၈
 2
 A

၈ နိဂါဗ္ဗိယံ နိဂါဗ္ဗိယံ နိဂါဗ္ဗိယံ နိဂါဗ္ဗိယံ နိဂါဗ္ဗိယံ
 နိဂါဗ္ဗိယံ နိဂါဗ္ဗိယံ နိဂါဗ္ဗိယံ နိဂါဗ္ဗိယံ နိဂါဗ္ဗိယံ
 နိဂါဗ္ဗိယံ နိဂါဗ္ဗိယံ နိဂါဗ္ဗိယံ နိဂါဗ္ဗိယံ နိဂါဗ္ဗိယံ
 နိဂါဗ္ဗိယံ နိဂါဗ္ဗိယံ နိဂါဗ္ဗိယံ နိဂါဗ္ဗိယံ နိဂါဗ္ဗိယံ

Siwa Budha
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

23 2 B

၂၅၅ နိဗ္ဗာန်ပဒေသနာပါဠိ
 ပဏ္ဍိတမာရ် နိဗ္ဗာန်ပဒေသနာပါဠိ
 နိဗ္ဗာန်ပဒေသနာပါဠိ ပဏ္ဍိတမာရ်
 နိဗ္ဗာန်ပဒေသနာပါဠိ ပဏ္ဍိတမာရ်

၅၃ 3 A

နိဗ္ဗာန်ပဒေသနာပါဠိ ပဏ္ဍိတမာရ်
 နိဗ္ဗာန်ပဒေသနာပါဠိ ပဏ္ဍိတမာရ်
 နိဗ္ဗာန်ပဒေသနာပါဠိ ပဏ္ဍိတမာရ်

Siwa Budha
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

3
 B

Handwritten text on a palm leaf manuscript, likely in Balinese script. The text is arranged in two columns. The left column contains approximately 10 characters, and the right column contains approximately 15 characters. The script is finely etched into the surface of the dried leaf.

4
 A

Handwritten text on a palm leaf manuscript, likely in Balinese script. The text is arranged in two columns. The left column contains approximately 10 characters, and the right column contains approximately 15 characters. The script is finely etched into the surface of the dried leaf.

Siwa Budha
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

3	4
	B

<p> ᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ </p>	<p> ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ </p>
---	--

4	5
9	A

<p> ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ </p>	<p> ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ </p>
--	--

Siwa Budha
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

5
 B

①
 ②
 ③
 ④
 ⑤
 ⑥
 ⑦
 ⑧
 ⑨
 ⑩
 ⑪
 ⑫
 ⑬
 ⑭
 ⑮
 ⑯
 ⑰
 ⑱
 ⑲
 ⑳
 ㉑
 ㉒
 ㉓
 ㉔
 ㉕
 ㉖
 ㉗
 ㉘
 ㉙
 ㉚
 ㉛
 ㉜
 ㉝
 ㉞
 ㉟
 ㊱
 ㊲
 ㊳
 ㊴
 ㊵
 ㊶
 ㊷
 ㊸
 ㊹
 ㊺
 ㊻
 ㊼
 ㊽
 ㊾
 ㊿

6
 A

①
 ②
 ③
 ④
 ⑤
 ⑥
 ⑦
 ⑧
 ⑨
 ⑩
 ⑪
 ⑫
 ⑬
 ⑭
 ⑮
 ⑯
 ⑰
 ⑱
 ⑲
 ⑳
 ㉑
 ㉒
 ㉓
 ㉔
 ㉕
 ㉖
 ㉗
 ㉘
 ㉙
 ㉚
 ㉛
 ㉜
 ㉝
 ㉞
 ㉟
 ㊱
 ㊲
 ㊳
 ㊴
 ㊵
 ㊶
 ㊷
 ㊸
 ㊹
 ㊺
 ㊻
 ㊼
 ㊽
 ㊾
 ㊿

Siwa Budha
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

၆	7
	B

၈
 နေ့ထွက် နေ့ထွက် နေ့ထွက်
 နေ့ထွက် ၁၁ နေ့ထွက် နေ့ထွက်
 နေ့ထွက် ၁၂ နေ့ထွက် နေ့ထွက်

၉
 နေ့ထွက် နေ့ထွက် နေ့ထွက်
 နေ့ထွက် ၁၁ နေ့ထွက် နေ့ထွက်
 နေ့ထွက် ၁၂ နေ့ထွက် နေ့ထွက်

၆	8
	A

၈
 နေ့ထွက် နေ့ထွက် နေ့ထွက်
 နေ့ထွက် ၁၁ နေ့ထွက် နေ့ထွက်
 နေ့ထွက် ၁၂ နေ့ထွက် နေ့ထွက်

၉
 နေ့ထွက် နေ့ထွက် နေ့ထွက်
 နေ့ထွက် ၁၁ နေ့ထွက် နေ့ထွက်
 နေ့ထွက် ၁၂ နေ့ထွက် နေ့ထွက်

Siwa Budha
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

8
 B

၁ နိဗ္ဗာန်တို့၏အရသာကို နှစ်သက်စွာ
 စားသုံးခြင်းကို နှစ်သက်စွာ
 နှစ်သက်စွာ ။ နိဗ္ဗာန်တို့၏အရသာကို
 နှစ်သက်စွာ စားသုံးခြင်းကို နှစ်သက်စွာ
 နှစ်သက်စွာ ။ နိဗ္ဗာန်တို့၏အရသာကို
 နှစ်သက်စွာ စားသုံးခြင်းကို နှစ်သက်စွာ
 နှစ်သက်စွာ ။

9
 A

နိဗ္ဗာန်တို့၏အရသာကို နှစ်သက်စွာ
 စားသုံးခြင်းကို နှစ်သက်စွာ
 နှစ်သက်စွာ ။ နိဗ္ဗာန်တို့၏အရသာကို
 နှစ်သက်စွာ စားသုံးခြင်းကို နှစ်သက်စွာ
 နှစ်သက်စွာ ။ နိဗ္ဗာန်တို့၏အရသာကို
 နှစ်သက်စွာ စားသုံးခြင်းကို နှစ်သက်စွာ
 နှစ်သက်စွာ ။

Siwa Budha
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

3

9

B

1. അപരിവൃത്ത പതപസ്തു ॥ നീയ്യുത
 2. നിത പാപമിതസ്തു മിമിസ്യതി പശ്ചി
 3. പസ്തു ഹി വൃണാതി അതിപുണ്യമാണി

4. നിമിമിപത പസ്തു പരിമിമിമി
 5. പസ്തു ॥ നിമിമിമിമിമിമിമിമിമിമി
 6. പാപപാപപാപപാപപാപപാപപാപ

70

10

A

1. മിതപാപമാണി പാപപാപമാണി
 2. പാപിസിയാ ॥ പാപമാണിമിതപാപി
 3. പാപിമിയാ ॥ പാപമാണിമിയാ

4. പാപിമിയാ ॥ പാപമാണിമിയാ
 5. പാപിമിയാ ॥ പാപമാണിമിയാ
 6. പാപിമിയാ ॥ പാപമാണിമിയാ

Siwa Budha
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

14
 B

Handwritten text in Balinese script on a palm leaf, divided into two columns by a central hole. The script is finely etched into the surface of the leaf.

15
 A

Handwritten text in Balinese script on a palm leaf, divided into two columns by a central hole. The script is finely etched into the surface of the leaf.

Siwa Budha
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

15
 B

<p>15 B</p>	<p>15 B</p>
-----------------	-----------------

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

16
 A

<p>16 A</p>	<p>16 A</p>
-----------------	-----------------

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

Siwa Budha
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

16
 B

Handwritten text in Balinese script on a palm leaf. The text is arranged in two columns. The left column contains approximately 10 lines of text, and the right column contains approximately 10 lines of text. The script is finely etched into the surface of the leaf.

17
 A

Handwritten text in Balinese script on a palm leaf. The text is arranged in two columns. The left column contains approximately 10 lines of text, and the right column contains approximately 10 lines of text. The script is finely etched into the surface of the leaf.

Siwa Budha
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

18
 B

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

19
 A

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

Siwa Budha
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

20 B	<p> ¹⁰⁰ 1000 - 1000 1000 1000 1000 1000 1000 1000 1000 1000 1000 1000 1000 1000 1000 </p> <p> 1000 1000 1000 1000 1000 1000 1000 1000 1000 1000 1000 1000 1000 1000 1000 </p>
---------	--

21 A	<p> 1000 1000 1000 1000 1000 1000 1000 1000 1000 1000 1000 1000 1000 1000 1000 </p> <p> 1000 1000 1000 1000 1000 1000 1000 1000 1000 1000 1000 1000 1000 1000 1000 </p>
---------	---

Siwa Budha
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

21
 B

Handwritten text in Balinese script on a palm leaf, consisting of two columns of text with three holes for binding.

22
 A

Handwritten text in Balinese script on a palm leaf, consisting of two columns of text with three holes for binding.

Siwa Budha
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

25
 B

၁၅၆
 ကမာဝါ မိမိယျှော့ ထက်ကျေ အသ
 ယာက္ခိဝါ ပိဏ္ဍိယမကတိ မိဗ္ဗ ပဏ္ဍ
 န္ဍိယမကါ ထက် အထိကျေ ဗမာမိ
 ကမာပါ၊ မာကိဝါ ကိဗ္ဗကျေထ ပိဏ္ဍိ
 ယာဝါ။ ကိဏ္ဍိယမိဗ္ဗိ ပိဏ္ဍိယမိ
 ၅၅၅ အာဝါ မာမိဗ္ဗိ ပိဏ္ဍိယမိ

26
 A

ကိဏ္ဍိယမိ ကမာမိဗ္ဗိ ၂ မာကိဝါ
 က ပိဏ္ဍိယမကတိက မိဏ္ဍိ
 ကမာ ပိဏ္ဍိယမိ ကမာမိဗ္ဗိ
 ကိဏ္ဍိ ၅၅၅ ကမာမိဗ္ဗိ ၂ မာကိဝါ
 မာမိဗ္ဗိ ၂ ကမာမိဗ္ဗိ ကမာမိဗ္ဗိ
 ကမာမိဗ္ဗိ ကမာမိဗ္ဗိ ကမာမိဗ္ဗိ

Siwa Budha
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

ꦱꦸꦩꦸꦢꦲ
 34
 B

ꦱꦸꦩꦸꦢꦲ ꦱꦶꦮꦤ ꦧꦸꦢꦲ ꦱꦶꦮꦤ ꦧꦸꦢꦲ ꦱꦶꦮꦤ ꦧꦸꦢꦲ
 ꦱꦸꦩꦸꦢꦲ ꦱꦶꦮꦤ ꦧꦸꦢꦲ ꦱꦶꦮꦤ ꦧꦸꦢꦲ ꦱꦶꦮꦤ ꦧꦸꦢꦲ
 ꦱꦸꦩꦸꦢꦲ ꦱꦶꦮꦤ ꦧꦸꦢꦲ ꦱꦶꦮꦤ ꦧꦸꦢꦲ ꦱꦶꦮꦤ ꦧꦸꦢꦲ

ꦱꦸꦩꦸꦢꦲ
 35
 A

ꦱꦸꦩꦸꦢꦲ ꦱꦶꦮꦤ ꦧꦸꦢꦲ ꦱꦶꦮꦤ ꦧꦸꦢꦲ ꦱꦶꦮꦤ ꦧꦸꦢꦲ
 ꦱꦸꦩꦸꦢꦲ ꦱꦶꦮꦤ ꦧꦸꦢꦲ ꦱꦶꦮꦤ ꦧꦸꦢꦲ ꦱꦶꦮꦤ ꦧꦸꦢꦲ
 ꦱꦸꦩꦸꦢꦲ ꦱꦶꦮꦤ ꦧꦸꦢꦲ ꦱꦶꦮꦤ ꦧꦸꦢꦲ ꦱꦶꦮꦤ ꦧꦸꦢꦲ

Siwa Budha
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

